




# Taphūṭali Jōthā Toō

## တိရစ္ဆာန်များရဲ့ဒေဂ်သံ







“Gnòu<sup>v</sup>-Gnòu<sup>v</sup>-Gnòut<sup>v</sup>  
yī<sup>-</sup> mē<sup>-</sup> mī<sup>^</sup>ū<sup>^</sup>.

“ညောင် ညောင် ညောင်”နဲ့ အော်နေတာ ပူစီးလေးရယ်ပါ။



J

Mîû lû jû, “Chwî<sup>x̣</sup>- Chwî<sup>x̣</sup>-Chwî<sup>x̣</sup>”  
Jû jî dò èplě.

“ကျိ ကျိ ကျိ”နဲ့ ကြွက်ငယ်လေး ကြောင်ကလိုက်လို့ပြေး။



“Wǔ-Wǔ-Wǔ”, è-ō mē htūphū.

“ဝုတ် ဝုတ် ဝုတ်” နဲ့ဟောင်နေတာ အိမ်ကခွေးလေးပါ။






Htū lû pûphǎbò “Mō-  
Mō-Mō”, pûphǎbò jī dō èplě.

“မော် မော် မော်” နဲ့ နွားဝါလေး ခွေးလေးလိုက်လို့ပြေး။




“Ghu-Ghu-Ghu”, èjì mē hto.

“<sub>IL</sub> <sub>IL</sub> <sub>IL</sub>” နဲ့ အော်နေတာ ဝက်ကလေးရယ်ပါ။



Hto lû ûpèphû “Ga Ga Ga”,  
èjì dṵ̀ èplè.

“ဂတ် ဂတ် ဂတ်” နဲ့ ရွှေဘဲလေး ဝက်ကလေးလှိုက်လှိုက်ပြေး။



“Wò Wò Wò”, èghô mē Khî.<sup>x</sup>

“ဝေါင်း ဝေါင်း ဝေါင်း” နဲ့ ဟိန်းနေတာ ကိုကျားကြီးရယ်ပါ။






“P̂-è p̂-è” panāphû plēle bā  
èmō.

“အုတ်အဲ အုတ်အဲ” ကျွဲကလေး ကျားကြီးလိုက်လို့ပြေး။





ကယောစာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ရေးသားပြုစုသည်။

